



ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိတ်သနပြန့်ဗျားရေးအယ်း



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

တာစဉ်(၇)

ဝိဇ္ဇာဝန္တ

၂၀၀၇-ခုနှစ်၊ ဧပြီလ ၆-ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ပဟန်းမြို့နယ် အာဏာနည်လမ်း
ရှင်သာမကော်မန်တွင် ၂၅-ကြိမ်မြောက် ဗုဒ္ဓဒေသနာသင်တန်း၌
ဟောကြားသောတရားတော်

ဦးဓော်

(မဟာသုဒ္ဓဘဏ်တိဘဏေ)

ပရေနနာယက၊ ထေရဝါဒဗုဒ္ဓဒေသနာနှင့် ပိပသနပြန့်ဗျားရေးအယ်း
တွဲဖက်ဌာနမြို့ (ပြိုး)၊ နွှဲင်းတော်ပရိယွှိသာသန္တတော်လိုပါ မန္တလေး

ဗုဒ္ဓဒေသနာဂါရိ စနစ်သီခြိမ်လေ့ရှာခြင်း

တာစဉ် - ၅

ဝပါကဝဋ္ဌ

၂၀၀၇-ခုနှစ်၊ ဧပြီလ ၆-ရက်
ရန်ကုန်မြို့၊ အာဇာနည်လမ်း၊ ရွင်သာမကော်မာန်တွင်
(၂၅)ကြိမ်မြောက် ဗုဒ္ဓဒေသနာသင်တန်း၌
ဟောကြားသောတရားတော်

နီးငြေးအောင်

(မဟာသုဒ္ဓဘဏ်တိကမာ)

ထေရဝါဒဗုဒ္ဓဒေသနာနှင့် စိပ်သုနာပြန်ပြားရေးအသင်း
တွဲဖက်ရှာနှုန်း၊ နိုင်းတော်ပို့ယွှေ့သာသနာတက္ကသိုလ်မွဦးလေး)

ဂိတ်ကာဝန္တ

ခန္ဓာဝါးပါး ရှိပါတယ်။ သတ္တဝါတိုင်း၊ လူတိုင်းမှာ ခန္ဓာဝါးပါး ရီကြပါတယ်။ ခန္ဓာဝါးပါးရှိတဲ့သူတိုင်း သူတို့ပြုလုပ်ထားတဲ့ ကံစွမ်းအားတွေ ဟာ ဒီခန္ဓာဝါးပါးမှာပဲ ဝန်းရုံနေပါတယ်။

စကားလုံး အသုံးအနှစ်နှုန်းတွေနဲ့ သဘာဝတရားတို့၏ အရှုံးတရား ကို တိကျအောင်ပြောရတာ မလွယ်ပါ။ ခန္ဓာဝါးမှာ ဒီ ကံစွမ်းအားတွေ ဝန်းရုံနေတယ်လို့ ပါးစပ်က နားလည်အောင် ပြောရတာပါ။ အဲဒါ ဝန်းရုံ နေတယ်ဆိုတဲ့ သဘာဝတရားဟာ ခန္ဓာဝါးပါးမှာ တည်ရှုနေပါတယ်။

နာမ်တတ်တို့၏၊ သဘောသဘာဝကို ပြန်စဉ်းစားလျှင် ‘နာမ်စွမ်း’ အား ’လို့ခေါ်တဲ့ သဘာဝတရားတဲ့မှာ ‘သိတဲ့သဘောတွေ’ ရှိပါတယ်။ ထိုအတူ ‘မှတ်တဲ့သဘောတွေ’၊ ‘အားထုတ်တဲ့သဘောတွေ’၊ ‘ခံစားတဲ့သ ဘောတွေ’လည်း ရှိပါတယ်။

နာမ်စွမ်းအားထဲက ‘မှတ်တဲ့သဘော’ကို ‘သညာ’ ခေါ်ပါတယ်။ ‘သညာ’ဆိုတဲ့ အမှတ်တွေဟာ မြင်တာကိုလည်း မှတ်ခဲ့တယ်။ ကြားတာကို လည်း မှတ်ခဲ့တယ်။ အနဲ့ကိုလည်း မှတ်တယ်။ အရသာကိုလည်း မှတ်တယ်။ အတွေကိုလည်း မှတ်ပါတယ်။

ခန္ဓာဝါးပါးခေါ်တဲ့ နာမ်ခန္ဓာထဲမှာ ‘ဒီအမှတ်တွေ’ ရှိနေပါပြီ။ သိတတ်တဲ့အရွယ်ကတည်းက မှတ်လာတဲ့ အမှတ်အသားတွေဟာ မိမိမှာ အဟုတ်တကယ် ရှိနေပါတယ်။ ဒီလို့ ရှိနေရခြင်းဟာ စိတ်ထဲမှာပါသော သညာခေါ်တဲ့ အမှတ်စွမ်းအားတွေကြောင့်ပဲ ဖြစ်ပါတယ်။

ခန္ဓာဝါးပါးနှင့် သညာကွန်ာနဲ့ တွဲနေပါတယ်။ ‘သညာကွန်ာ’ အဟုတ်ရှိတယ်ဆိုတာကို ကိုယ်က ချင့်ချိန်ခြင်း၊ စဉ်းစားခြင်းအားဖြင့် ‘နာမ်ခန္ဓာ’ရဲ့သဘာဝကို သိလာပါတယ်။

ဘယ်သူ အလုပ်လုပ်နေတာလဲဆိုလျှင် ‘သညာ’ အလုပ်လုပ်နေတာပါ။ ‘မှတ်မိတဲ့သဘော’ ရှိနေတာဟာ ‘သညာ’ အလုပ်လုပ်တာ အမှန်ပါပဲ။

အလုပ်တွေ လုပ်ရာမှာ အလုပ်ဖြစ်အောင် လုပ်ပေးနေတာဟာ ‘စေတနာ’ ဖြစ်ပါတယ်။ ‘သညာ’ရဲ့စွမ်းအားက ‘အမှတ်တွေ’ ဖြစ်ပါတယ်။ ‘စေတနာ’ရဲ့ စွမ်းအားက ‘အလုပ်စွမ်းအား’ ဖြစ်ပါတယ်။ ‘သညာ’ စွမ်းအား တွေ ‘ခန္ဓာဝါးပါး’မှာ တည်ရှိနေဘိသကဲ့သို့ ‘စေတနာ’စွမ်းအားကလည်း ‘ခန္ဓာဝါးပါး’ မှာပဲ ဝန်းရံနေပါတယ်။

‘စေတနာစွမ်းအား’ကို ‘ကံစွမ်းအား’လို့လည်း ခေါ်ပါတယ်။ ‘ကံစွမ်းအား’ကိုပဲ ‘ကမ္မသတ္တိ’လို့ ခေါ်ပါတယ်။ သူဟာ ခန္ဓာဝါးပါးမှာပဲ ဝန်းရံနေပါတယ်။

‘သညာကွန်ာ’က ‘သညာ’တွေ စုဝေးထားသလို ‘စေတနာ’ကသူ စွမ်းအားတွေကို ‘ကမ္မသတ္တိ’အဖြစ်နှင့် စုဝေးထားပါတယ်။ အဲဒီသဘောကို သေသေချာချာ နှလုံးသွင်းပါမယ်။

‘မိမိ’မှာ ‘ကံစွမ်းအား’တွေ ရှိတယ်။ အဲဒီ ‘ကံစွမ်းအား’တွေ ဘယ်လို့ ဖြစ်လာတာလဲ။

နှုတ်နဲ့ပြောတိုင်း ‘ဝစ်ကမ္မ’တွေ ဖြစ်တယ်။ လက်နဲ့ စာရေးပြတော့ ‘ကာယကမ္မ’တွေ ဖြစ်လာတယ်။ ‘ကာယကမ္မ’၊ ‘ဝစ်ကမ္မ’တွေ ဖြစ်အောင်

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

‘စေတနာစွမ်းအား’က လုပ်ပေးနေပါတယ်။ ‘စေတနာစွမ်းအား’ လုပ်ပေးလိုက်လိုရှိရင် ‘ကံစွမ်းအား’တွေ ထွက်လာပါတယ်။

‘ကံစွမ်းအား’တွေဟာ အလုပ်လုပ်တိုင်း တိုးနေပါပါတယ်။ ဒါ ‘ကံစွမ်းအား’ အဆောက်အအုံကြီးဟာ လူတိုင်းမှာ ရှိနေပါတယ်။ ဒါအချက်ကို သေသေချာချာစဉ်းစားပြီး ညာ၏နဲ့ ဆင်ခြင်ကြည့်ရပါမယ်။

ပြောသမျှ ‘စေတနာစွမ်းအား’ လုပ်သမျှ ‘စေတနာစွမ်းအား’ တို့က ‘ကံစွမ်းအား’တွေ ဖြစ်နေတာပါ။ အဲဒါ ဖြစ်လာတဲ့ ‘ကံစွမ်းအား’ တွေက ဒီ‘ခန္ဓာ’မှာပဲ စုဝေးနေပါတယ်။

အဝင်သဘောနဲ့ စွမ်းအားတွေတိုးအောင် ‘ကာယကံ’၊ ‘ဝစ်ကံ’၊ ‘မနောကံ’ဆိုတဲ့ ကံသုံးပါးက လုပ်ပေးနေပါတယ်။ ဒါ ကံစွမ်းအားတွေက ဒီ ခန္ဓာငါးပါးမှာပဲ ကမ္မအဆောက်အအုံအဖြစ်နဲ့ တည်နေပါတယ်။

ဒီကံစွမ်းအားတွေဟာ ဒီခန္ဓာငါးပါးကိုပဲ ထောက်ပံ့ပေးနေပါတယ်။ ဒီနေရာမှာ ထောက်ပံ့ပေးပံ့ကို နှစ်မျိုးခဲ့ရပါမယ်။

ရူပက္ခန္ဓာ၊ နာမက္ခန္ဓာ နှစ်ပါး ရှိပါတယ်။ အဲဒါခန္ဓာများကို ‘ကံစွမ်းအား’က ထောက်ပံ့ပေးနေပါတယ်။

အတွေးပြစ်သော ဒီရုပ်ခန္ဓာကြီး ရှိနေပါတယ်။ ဒီရုပ်ခန္ဓာကြီး ရှင်သန်ပြီးတော့ သူဘဝါယူ လျှောက်နိုင်အောင် ထောက်ပံ့နေသော အရေးအကြီးဆုံးအားသည် ‘ကံစွမ်းအား’ပဲ ဖြစ်ပါတယ်။

ရူပက္ခန္ဓာဟာ ဓာတ်ကြီးလေးပါး ညီညာပဲတော့ ရှင်နေတယ်။ ကျေန်းမာနေတယ်ဆိုတာဟာ ‘ကံစွမ်းအား’ က ထောက်ပံ့ပေးနေလိုပဲ ဖြစ်ပါတယ်။

အဲဒီလိုပဲ နာမ်န္တာခေါ်တဲ့ စိတ်မှာ ‘စွမ်းအားတွေ’၊ ‘သိအားတွေ’ ထွက်လာအောင် ‘ဝိညာဏာတ်’ ခေါ်တဲ့ ‘စိတ်တွေ’ ဖြစ်ရပါတယ်။ ဒါ ‘ဝိညာဏာတ်’တွေကြောင့် အခုပြောနေတဲ့ ‘အသံတွေ’ကို ကြားရတယ်။ ကြားတာတွေကို ‘သိတယ်’၊ ‘မှတ်တယ်’။ ဒါလို သိလာတဲ့ စွမ်းအားကို ‘ဝိညာဏာ’လို့ ခေါ်ပါတယ်။

ဒါ ဝိညာဏာတ်ဟာ ‘အကျိုးဝိညာဏာဓာတ်’ ဖြစ်ပါတယ်။ အဲဒါ ကို ‘ဝိပါကဝိညာဏာတ်’လိုလည်း ခေါ်ပါတယ်။ ဒါ ဝိပါကဝိညာဏာတ် ထွက်ပေါ်လာခြင်းသည်ပင် ဒါ‘ကံစွမ်းအား’က ထောက်ပံ့ပေးနေလိုပဲ ဖြစ်ပါတယ်။

ပြောလိုက်တိုင်း ‘ကြားသိစိတ်’တွေ ဖြစ်တယ်။ ရေးလိုက်တိုင်း ‘မြင်သိစိတ်’တွေ ဖြစ်ပါတယ်။ ဒါ ‘မြင်သိစိတ်’၊ ‘ကြားသိစိတ်’တွေဟာ ကံစွမ်းအားကြောင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒါက ‘အတွင်းဖြစ်သော နာမ်ခန္ဓာ’ကို ဒါ ကံစွမ်းအားက ထောက်ပံ့ပေးနေတဲ့သဘာပါ။

‘ရူပက္ခန္ဓာ’ကိုလည်း ထောက်ပံ့တယ်။ ‘နာမက္ခန္ဓာ’ကိုလည်း ထောက်ပံ့တယ်။ အဲဒီလို ထောက်ပံ့ပေးနေတဲ့ သဘာဝတွေကြောင့် ‘ကောင်းစွာကြားတယ်’၊ ‘ကောင်းစွာမြင်တယ်’၊ ‘အသက်ရှင်နေတယ်’၊ ‘ကျွန်းမာနေတယ်’ဆိုတာတွေ ဖြစ်ပါတယ်။ ဒါလိုဖြစ်အောင် ကောင်းသော ‘ကုသလကမွစွမ်းအား’တွေက ထောက်ပံ့ပေးနေပါတယ်။

နာမ်ခန္ဓာမှာ မြင်စိတ်ဖြစ်အောင် ကြားစိတ်ဖြစ်အောင် ဒါ ကံစွမ်းအားကပဲ ထောက်ပံ့ပေးနေရပါတယ်။

ဒါဟာ ‘ကမ္မအဆောက်အအုံ’နဲ့ ဒါ ‘ခန္ဓာငါးပါး’တို့ ဆက်သွယ်နေ

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

တယ်ဆိုတဲ့ သဘောကို သိရတာပါ။ ဒီခန္ဓာဝါးပါးက အမြတ်များ အလုပ်လုပ် နေတဲ့ 'နှစ်အလုပ်'၊ 'ကိုယ်အလုပ်'တွေက 'ကံအဆောက်အအုံ'တီးကို ဖြည့်ပေးနေပါတယ်။ ဒီ ကံအဆောက်အအုံတီးကလည်း ခန္ဓာကိုယ်တီး ရှင်ဖို့ ဓာတ်လေးပါး ညီညွတ်ဖို့ ကျေန်းမာန်ဖို့ ဖြစ်အောင်လုပ်ပေးတဲ့အ ပြင် ကြားတာကိုသိတဲ့ သောတစိညာက်၊ မြင်တာကိုသိတဲ့ စက္ခဝိညာက် ဖြစ်အောင်လည်း လုပ်ပေးနေပါတယ်။

ဒီလို လုပ်ပေးနေတဲ့ 'ကမ္မအဆောက်အအုံ'တီးကို 'နာနက္ခဏီက ကမ္မ'လို့ ခေါ်ပါတယ်။ ဒီ ကံအဆောက်အအုံတီးဟာ ခန္ဓာဝါးပါးမှာပဲ ရှိနေပါတယ်။

အဲဒီလို 'ကမ္မ'တွေ ဖြစ်ပေါ်လာအောင် ဒီနှစ်က ပြောတာ၊ ဒီ လက်က လုပ်တာပါ။ ဒီလို ပြောတိုင်း၊ လုပ်တိုင်း စွဲဆော်တိုက်တွန်းပေး နေတာက 'စေတနာ' ဖြစ်ပါတယ်။

စေတနာနဲ့ လုပ်လိုက်၍ ထွက်ပေါ်လာတဲ့ ကမ္မသတ္တိတွေက 'နာနက္ခဏီကအဆောက်အအုံ'ထဲမှာ လာပြီး စူဝေးနေပါတယ်။ ဒီလို စူဝေးနေတဲ့အထဲက 'နာနက္ခဏီက'က ထောက်ပံ့ပေးခြင်းကြောင့် ရုပ်မှာ လည်း ရှင်မှာ ကိုယ်ကျေန်းမာမှတို့ ဖြစ်နေရပါတယ်။ စိတ်မှာလည်း မြင်သို့ ကြားသိတို့ဖြစ်အောင် ထောက်ပံ့ပေးနေပါတယ်။

အခုလည်းပဲ 'ကမ္မသတ္တိ'တွေက ဒီ 'နာနက္ခဏီက' အဆောက် အအုံတီးထဲကို ဝင်လာနေပါတယ်။ ဒါအပြင် ဟိုင်ယ်စဉ်ကတည်းက လုပ် ခဲ့တဲ့ 'ကမ္မသတ္တိ'တွေကလည်း ဒီ 'နာနက္ခဏီက' အဆောက်အအုံထဲမှာပဲ စူဝေးနေခဲ့ပါတယ်။ ဒီဘဝမရောက်ခင် ဟိုဘက်အတိတ်ဘဝက ပြုလုပ်

ခဲ့တဲ့ ကံစွမ်းအားတွေကလည်း ဒီထဲမှာပဲ စုဝေးနေကြပါတယ်။ ဒါဟာ ကံတွေ ဝင်လာတဲ့အချိန်ကို ပြောပြတာပါ။

နောက်တစ်ဖန် အကျိုးပေးတဲ့အချိန်ကိုလည်း စဉ်းစားရပါမယ်။ အဲဒီမှာ ဝင်လာတဲ့အချိန်နဲ့ အကျိုးပေးတဲ့ အချိန်။ အဲဒီ အချိန် (၂)ခုကြားထဲမှာ အချိန်ကာလ ကြာမြင့်စွာ ခြားနားတာလည်း ရှိပါတယ်။ ကာလတိုတို ခြားနားတာလည်း ရှိပါတယ်။ အဝင်နဲ့အထွက် ကွာခြား နေပါတယ်။ အဝင်က အားတွေ ဝင်နေတာ၊ အထွက်က အားတွေ ထွက် နေတာပါ။

ကံစွမ်းအားတွေဟာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ပြုလုပ်လို ဝင်နေရတာပါ။ ဒီဘဝမှုပြုသော ‘ကာယကံ၊ ဝစီကံ၊ မနောကံ’တွေ လည်း ပါတယ်။ အတိတ် ဘဝဘဝတွေက ပြုလုပ်ခဲ့သော ကာယကံ၊ ဝစီကံ၊ မနောကံလည်း ပါပါတယ်။

ဝင်တဲ့အချိန် အကျိုးပေးတဲ့အချိန် နှစ်ခုကြားထဲမှာ အချိန်ကာလ ကြာပါတယ်။ ဒီလို ကြာနေတဲ့ အချိန်ကာလအတွင်းမှာ ‘နာနကွာဏီက ကမ္မ’အဖြစ်နဲ့ ရှိနေကြပါတယ်။

ကမ္မစွမ်းအားတွေ ဖြစ်စေသော ကာယကံ၊ ဝစီကံ၊ မနောကံတို့ ပြုသောအချိန်နှင့် အကျိုးပေးသောအချိန် နှစ်ခု ကွာခြားပါတယ်။ ဒီလို ကွာခြားနေသော အချိန်အတောအတွင်းမှာ ‘နာနကွာဏီက’ဟု နာမည် ခံရသော ‘ကမ္မ’အဖြစ်နဲ့ ရှိနေကြပါတယ်။ ရှိနေတာကလည်း ပြုလုပ်ခဲ့သော ခန္ဓာ(၅)ပါးမှာ ဝန်းရံပြီး ရှိနေပါတယ်။ ဒီ သဘာဝတရားကို ဉာဏ်နဲ့ ဆင်ခြင်ဖို့ ဒီပညာများကို သင်ယူနေကြပါတယ်။

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မဂေါ်ကစေ)

မိမိမှာ ရုပ်ခန္ဓာရှိတာလည်း သိတယ်။ ‘နာမ်ခန္ဓာ’ ခေါ်တဲ့ ‘စိတ်’ ရှိတာလည်း သိပါတယ်။ ပြီးတော့ စိတ်နဲ့ကိုယ်နဲ့ တွဲပြီးလုပ်တဲ့ ‘ကမ္မာ’တွေကို လည်း သိပါတယ်။ ဒီအလုပ်တွေကြောင့် ထွက်ပေါ်လာတဲ့ ‘ကံစွမ်းအား’ ကိုလည်း သိပါတယ်။ ဒီကံစွမ်းအားတွေဟာ တစ်ခြားတစ်ပါးကို မသွားဘဲ ပြုလုပ်သော ခန္ဓာဝါးပါးမှာပဲ ဝန်းရံပြီး နေနေကြပါတယ်။

ခန္ဓာဝါးပါး ရှိနေသမျှ ကံစွမ်းအားတွေက ရှိနေပါတယ်။ ကံစွမ်းအားတွေ ရှိနေခြင်းကြောင့်လည်း ခန္ဓာဝါးပါးက ရှိနေပါတယ်။

ရူပက္ခန္ဓာနဲ့ နာမက္ခန္ဓာ (၂)ပါးကို ဒီကံစွမ်းအားတွေက ထောက်ပဲ ပေးနေလို ရှင်နေတယ်၊ ကျွန်းမာနေတယ်၊ မြင်နေတယ်၊ ကြားနေတယ်။ ဒါတင်မက ဒီခန္ဓာဝါးပါးဟာ ဒီကံစွမ်းအားတွေကိုပဲ အမြဲပြုပြီး ရှင်သန ကြီးထွားနေရပါတယ်။

အခုလို စကားပြောလိုက်တဲ့အခါ ‘နား’က ဒီအသံတွေကို ကြားနေပါတယ်။ ကြားတဲ့ ‘အချိန်’မှာ ‘ကြားစိတ်’ ဖြစ်ပါတယ်။ ‘ကြားစိတ်’ ကလေးဟာ တစ်ခါဖြစ်ပြီးရင် ပျောက်သွားတယ်။ နောက်တစ်ခါ ‘ကြားစိတ်’အသစ်တစ်ခု ထပ်ဖြစ်ပါတယ်။

‘ကံစွမ်းအား’က ကြားစိတ်ကလေးတစ်ခုဖြစ်အောင် ထောက်ပဲ ပေးလိုက်ပါတယ်။ အသံလိုင်း ရပ်သွားတော့ ‘ကြားစိတ်’လည်း ရပ်သွားရ တယ်။ နောက်ထပ် အသံလိုင်းရောက်လာတော့ နောက်ထပ် ကြားစိတ် တစ်ခု ဖြစ်ပါတယ်။ သဘာဝက အလုပ်လုပ်ပေးနေပါတယ်။ ကြားစိတ် ကလေးတွေဟာ တစ်ခုက်ပြီးတစ်ခုက် အသစ်အသစ် ဖြစ်ပေါ်နေပါတယ်။ ကြားစိတ်တွေ အသစ်အသစ်ဖြစ်နေတာကို ဉာဏ်နဲ့ စဉ်းစားကြည့်ပါ။

ဒီ‘ကြားစိတ်’ကလေးတွေ ‘အသစ် အသစ်’ ဖြစ်အောင် ‘နာနက္ခဏိက’ ‘ကံစွမ်းအား’က ထောက်ပုံပေးနေပါတယ်။ အသစ်အသစ် ဖြစ်လာ အောင်လုပ်ပေးတဲ့ ကံစွမ်းအားဟာ ဒီ နာနက္ခဏိက ကံစွမ်းအားထဲက ထွက်လာတာ ပြစ်ပါတယ်။

‘နာနက္ခဏိက ကံစွမ်းအား’ အဆောက်အအုံကြီးထဲမှာ ‘အမျိုးမျိုးသော ကံစွမ်းအား’တွေ ရှိနေကြပါတယ်။ အခုလို နာမ်ဓာတ်ကလေး အသစ်ဖြစ်ပေါ်လာအောင် လုပ်ပေးနေတဲ့ ‘ကံစွမ်းအား’လည်း ရှိပါတယ်။ ဒီ ကံစွမ်းအားကိုတော့ ‘နေကကံစွမ်းအား’လို ခေါ်ပါတယ်။ သူဟာ မြင်စိတ်အသစ်ဖြစ်လာ၊ ကြားစိတ်အသစ်ဖြစ်လာအောင် လုပ်ပေးနေတဲ့ ကံစွမ်းအားပဲ ဖြစ်ပါတယ်။ ဒီ နေကကံစွမ်းအားဟာ ‘နာနက္ခဏိက’ အဆောက်အအုံကြီးထဲက ထွက်လာတာပါ။ ‘နာနက္ခဏိက’ အဆောက်အအုံကြီးက ‘အကြောင်းတရား’ ဖြစ်ပါတယ်။

ဒီလို စိတ်ကလေး အသစ်ဖြစ်အောင် လုပ်ပေးနေတဲ့ ‘နေကက’ က ‘မြင်စိတ်အသစ်’၊ ‘ကြားစိတ်အသစ်’ ဖြစ်လာအောင် ထောက်ပုံပေးနေ ရပါတယ်။ ဒီဖြစ်လာတဲ့ စိတ်တွေကိုတော့ ‘ဝိပါကဝါညာဏ်’လို ခေါ်ပါတယ်။ ဒါဟာ ကံစွမ်းအားကြောင့် ဖြစ်ပေါ်လာသော ‘အကျိုးဝိညာဏ်’ များ ဖြစ်ပါတယ်။

‘ရုပ်ခန္ဓာ’ကိုလည်းပဲ ‘နာနက္ခဏိကကမ္မာ’ကပဲ ထောက်ပုံပေးနေ ရပါတယ်။ ရှင်၏ ရှင်မှာ ကျွန်းမာမှာက တစ်ပိုင်း၊ စိတ်၏ မြင်မှာ ကြားမှာက တစ်ပိုင်း ဖြစ်ပါတယ်။

မြင်စိတ်ကလေး ဖြစ်လာဖို့အတွက် ‘မျက်စိအကြည်’ ရှိရမယ်။

ဆရာတိုးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

ဒါကိုတော့ ‘စက္ခာပသာဒ’လို့ ခေါ်ပါတယ်။ အဲဒီ ‘မျက်စိအကြည်’လို့ခေါ်တဲ့ ရှုပ်တရားဟာ သာမန်ရှုပ်တရားတွေနဲ့ မတူပါ။ သူ့ဟာ အလွန်ပဲ အစွမ်းထက်ပါတယ်။ သူက ‘မြင်သိစိတ်’ကလေး ဖြစ်ပေါ်လာအောင် လုပ်ပေးပါတယ်။

ဒီ ‘မျက်စိအကြည်ရှုပ်’မှာ စွမ်းအားရှုပါတယ်။ သူက ‘အဆင်းရှုပါရုံ’ကို ‘မြင်သိစိတ်’ဖြစ်အောင် ထောက်ပံ့ပေးနေပါတယ်။ ဒီလို့ ‘မြင်သိစိတ်’ထွက်လာအောင် ထောက်ပံ့နိုင်တဲ့ ရှုပ်တရားမျိုးကိုတော့ ‘ကံစွမ်းအား’ကပဲ လုပ်ပေးနေရပါတယ်။

ဒီ နာနက္ခဏီက ကံစွမ်းအားက မျက်စိအကြည်ရှုပ်ကိုလည်း ထောက်ပံ့ပေးတယ်။ ဒီ အကြည်ရှုပ်ကလေးတွေက ‘ကမ္မသတ္တိ’ကြောင့် ဖြစ်ပေါ်လာရတဲ့အတွက် ဒီရှုပ်တွေကို ‘ကမ္မဇာရုပ်’လို့ ခေါ်ရခြင်း ဖြစ်ပါတယ်။ ‘မျက်စိအကြည်ရှုပ်’ဟာ ကမ္မဇာရုပ် ဖြစ်ပါတယ်။ သူကို ‘နာနက္ခဏီက’ထဲမှာရှိတဲ့ ‘ကံစွမ်းအား’က ထောက်ပံ့ပေးနေရပါတယ်။

ဒီလို့ ရှုပ်အသစ် နာမ်အသစ်ဖြစ်အောင် လုပ်ပေးနေလို့လည်း ‘နေကကံ’လို့ ခေါ်ပါတယ်။

ဒီ နေကကံက ‘မျက်စိအကြည်ရှုပ်’ကိုလည်း ထောက်ပံ့ပေးတယ်။ ‘မြင်သိစိတ်’ဖြစ်အောင်လည်း ထောက်ပံ့ပါတယ်။ ဒီသဘာဝတွေကို စဉ်းစားပါမှ ဒီရှုပ်က္ခနာကြီးမှာ ပါဝင်နေတဲ့ ‘နာနက္ခဏီကကံ စွမ်းအား’ အကြောင်းကို သိပါမယ်။

ကာယကံ၊ ဝစ်ကံ၊ မနောကံတွေ ပြုလုပ်တိုင်း ဒီ နာနက္ခဏီက အဆောက်အအုံကြီးထဲမှာ အားတွေက တိုးတိုးလာနေရပါတယ်။ ‘ဒီ

အဖွဲ့ကြီးက’ ကျွန်းမာမှာ ရှင်သန်မှုကိုလည်း ထောက်ပံ့ပေးနေတယ်။ ပြီးတော့ ဒီအဖွဲ့ကပဲ ‘မြင်စိတ်’၊ ‘ကြားစိတ်’ဖြစ်အောင်လည်း လုပ်ပေး နေပါတယ်။ ဒီ နာနက္ခဏီက ကံစွမ်းအားကြီးက ဆက်၍ ‘မျက်စိအကြည်’ ကို ထောက်ပံ့ပေးတယ်။ ‘နားအကြည်’ကိုလည်း ထောက်ပံ့ပေးတယ်။ ဒီ နားအကြည်ရုပ်ဟာ ကံစွမ်းအားနဲ့ တည်ထားတဲ့ ပစ္စည်းဖြစ်တာကြောင့် ‘ရှုက်ခတ်တဲ့ အသံလှိုင်း’ကို ‘ကြားစိတ်’ ဖြစ်အောင် ထောက်ပံ့နိုင်ပါတယ်။

‘ကြားကိစ္စ’ကို အထောက်အပံ့ပေးနေတဲ့ ရုပ်တရားက ‘သာတ ပသာဒ’ ခေါ်တဲ့ ‘နားအကြည်’ ဖြစ်ပါတယ်။ ‘မြင်ကိစ္စ’ကို ထောက်ပံ့ပေးနေ တဲ့ ရုပ်တရားက ‘စက္ခပသာဒ’ ခေါ်တဲ့ ‘မျက်စိအကြည်’ ဖြစ်ပါတယ်။ ဒီ လို သဘာဝတွေ တွဲပြီးတော့ အလုပ်တွေ လုပ်နေကြပါတယ်။ သူတို့ဟာ စဉ်ဆက်မပြတ် မရပ်မနား လုပ်နေကြပါတယ်။

‘ကာယကံမှု’၊ ‘ဝစီကံမှု’တွေလည်း လုပ်တယ်။ အမြဲ လုပ်နေတာ က ‘မနောက်’ ဖြစ်ပါတယ်။ ကာယကံ၊ ဝစီကံတွေ ရပ်နေပေမပုံလို့ ‘မနောက်’ကတော့ လုပ်နေရပါတယ်။ ကာယကံ၊ ဝစီကံ၊ မနောက်တွေ လုပ်နေတိုင်း ‘နာနက္ခဏီက’ အဆောက်အအုံကြီးက တိုးတိုးနေရပါတယ်။

ဒီလို အမြဲတမ်း တိုးနေသလိုပါပဲ။ ခန္ဓာကိုယ်ကြီး ကျွန်းမာဖို့ မျက်စိအကြည်ဖြစ်ဖို့ နားအကြည်ဖြစ်ဖို့အတွက် ဒီအဆောက်အအုံတဲ့မှာ ရှိတဲ့ ‘နေကကံ’ကပဲ ပြန်ပြီး ထောက်ပံ့ပေးနေရပါတယ်။

ဒီသဘာဝတရားတွေကို ကိုယ့်ဉာဏ်နဲ့ ပိုင်းပိုင်းခြား စဉ်းစား တတ်။ ဆင်ခြင်တတ်လာတဲ့အခါ ဘူရားရှင် သင်ကြားပေးသော ‘ဓမ္မ သဘာဝ’ ခေါ်တဲ့ ‘သဘာဝပညာ’ကို သိရှိလာမှာ ဖြစ်ပါတယ်။

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ဒီခန္ဓာကိုယ်ကြီးလည်း သဘာဝတရား၊ သိနေတာတွေလည်း သဘာဝတရား ဖြစ်ပါတယ်။ ဒီလို သိနေတဲ့ 'စိတ်' တွေ အလုပ်လုပ်နိုင် အောင် 'နာနက္ခဏီက' အဆောက်အအုံကြီးတဲ့ က ကံအမျိုးမျိုးက ထောက် ပုံပေးနေရပါတယ်။

'သိစိတ်' အသစ်ဖြစ်အောင် ထောက်ပုံပေးနေတဲ့ ကံကို 'နေကကံ' လို ခေါ်ပါတယ်။ နေကကံဟာ စိတ်အသစ် ဖြစ်အောင်လည်း လုပ်ပေးတယ်။ အကြည်ရှုပ်အသစ် ဖြစ်အောင်လည်း လုပ်ပေးပါတယ်။ သိမ်မွေ သော သဘာဝတရားများ ဖြစ်ကြတဲ့ 'ခန္ဓာဝါးပါး' နဲ့ 'ကံအဆောက်အအုံ' ကြီးတို့ အလုပ်လုပ်နေကြတာပါ။

'ခန္ဓာဝါးပါး' ရှုရင် 'နာနက္ခဏီက ကံအဆောက်အအုံ' ကြီးလည်း ရှုနေပါတယ်။ 'နာနက္ခဏီက ကံအဆောက်အအုံ' ကြီး ရှုလိုလည်း 'ခန္ဓာဝါးပါး' က ရှုနေရပါတယ်။ 'ခန္ဓာဝါးပါး' ရှုနေလိုလည်းပဲ 'ကာယကံ' ဝစီကံ၊ မနောကံ' တွေ လုပ်ရပါတယ်။

'ကာယကံ' ဝစီကံ၊ မနောကံ' တွေ လုပ်နေလိုလည်းပဲ ဒီ 'နာနက္ခဏီက ကံအဆောက်အအုံ' ကြီးက တိုးပွားနေရပါတယ်။ အဲဒီကံတွေကပဲ ထပ်ပြီးတော့ အသုံးတွေ ပြုနေရပါတယ်။

နာမ်ခန္ဓာကို မြင်စိတ်ဖြစ်အောင် ကြားစိတ်ဖြစ်အောင် ထောက်ပုံပေးနေပါတယ်။ ကိုယ်ခန္ဓာကို မျက်စိအကြည်၊ နားအကြည်တွေဖြစ် အောင် ထောက်ပုံပေးနေပါတယ်။ အဲဒီလမ်းစဉ်ကို သိထားရပါမယ်။ ဒီလို ရှုပ်အသစ် နာမ်အသစ် ဖြစ်အောင် လုပ်ပေးနေတဲ့ ကံကို 'နေကကံ' လို့ နာမည်ပေးပါတယ်။

ကိုယ်ကာယကြီးမှာ ကိုယ်အကြည်ရှိတယ်။ လျှောမှာ လျှောအကြည်
ရှိတယ်။ နှာခေါင်းမှာ နှာခေါင်းအကြည်ရှိတယ်။ အဲဒီဟာတွေလည်း
‘ပသာဒရုပ်’များပဲ ဖြစ်ပါတယ်။ သူတို့ကလည်း ‘အထူးဆောင်ရွက်’ ပေး
ကြပါတယ်။

အပူဓမ္မတ်ကျလာရင် ပူသောအသိစိတ်ကိုလည်း လုပ်ပေးပါ
တယ်။ အေးရင်လည်းပဲ အေးသောအသိစိတ်ကို လုပ်ပေးပါတယ်။ လျှော
ပေါ်မှာ အစားအစာတွေရောက်လာရင် ချိတာကိုလည်း သိတယ်။ ချဉ်
တာကိုလည်း သိတယ်။ အဲဒီဟာတွေဟာ ‘ဝိပါကဝဏ္ဏ’တွေပဲ ဖြစ်ပါ
တယ်။

‘အတွေ’ကို သိတာလည်း ‘အကျိုးဝိညာဏ်’၊ ‘အရသာ’ကို သိတာ
လည်း ‘အကျိုးဝိညာဏ်’၊ ‘အနဲ့’ကို သိတာလည်း ‘အကျိုးဝိညာဏ်’ ဖြစ်ပါ
တယ်။

အဲဒီမှာ ခွဲခြားပြီး သိဖို့က မြင်ကိစ္စ၊ ကြားကိစ္စတို့ ဆောင်ရွက်တဲ့
လုပ်ငန်းသဘာဝနှင့် အတွေကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စတို့ ဆောင်ရွက်
တဲ့ သဘာဝတို့ မတူကြပါဘူး။ ဘယ်လိုခြားနားသလဲဆိုတာကို သိဖို့ လို
ပါတယ်။

မြင်ခြင်းသဘော၊ ကြားခြင်းသဘောတို့ဟာ ပတ်ဝန်းကျင်လော
ကနဲ့ ဆက်သွယ်သော အလုပ်ကိစ္စ ဖြစ်ပါတယ်။

အတွေကိစ္စကျတော့ ‘အတွေ’ဟာ ကိုယ်ခန္ဓာမှာ ဖြစ်ပါတယ်။
ဖြစ်နေတဲ့သူကသာ ‘အတွေ’ကို သိရတာပါ။ ပတ်ဝန်းကျင်က မသိနိုင်ပါ။
လျှောပေါ်မှာ ‘အရသာ’တွေ ဖြစ်ပေါ်နေပါတယ်။ တခြားလူ မသိပါဘူး။

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

ဒီအရသာကို စားနေတဲ့သူကပဲ သိနေပါတယ်။ အနဲ့လေးတွေ ရတော့
လည်း ဒီအနဲ့ကို အနဲ့ရသူကသာ သိပါတယ်။ တခြားလူ မသိပါ။

အတွေ့ရယ်၊ အနဲ့ရယ်၊ အရသာရယ်ဆိုတဲ့ ဒီသုံးမျိုးက ရုပ်ခန္ဓာနဲ့
ဆက်သွယ်နေပြီး ရုပ်ခန္ဓာ၏ အလုပ်ကို ဆောင်ရွက်ပေးနေပါတယ်။
ဒီအချက်တွေကို ကွဲပြားအောင် စဉ်းစားရပါမယ်။

ဒီရုပ်ခန္ဓာ၏ အလုပ်တွေထဲမှာ မြင်ကိစ္စ၊ ကြားကိစ္စတွေဟာ
‘ပတ်ဝန်းကျင်’နဲ့ ဆက်သွယ်နေပါတယ်။ အဲဒီ မြင်ကိစ္စ၊ ကြားကိစ္စ၏
အဓိပ္ပာယ်ကို သေသေချာချာ စဉ်းစားရပါမယ်။ မြင်စွမ်းအားနဲ့ ကြားစွမ်း
အားဟာ အလွန်အရေးကြီးပါတယ်။ မိမိတို့ နေ့စဉ်နဲ့အမျှ လူမှုကိစ္စ၊
စားဝတ်နေရေးကိစ္စ၊ ကျိုးမာရေးကိစ္စ၊ ပညာရေးကိစ္စတို့ကို လုပ်ဆောင်
နေတာဟာ ဒီ မြင်ကိစ္စ၊ ကြားကိစ္စနှင့်ခုနဲ့ပဲ အလုပ်လုပ်နေရပါတယ်။ ဒီ
သဘောကို သေသေချာချာ စဉ်းစားပါ။

မိမိကိုယ်တိုင် ကလေးဘဝကစြိုး ဒီအနွယ်ရောက်အောင် ပညာ
တွေ သင်တာကလည်း မြင်အား၊ ကြားအားနဲ့ပဲ သင်ခဲ့ခြင်းကြောင့် ဒီလို့
ပညာတွေ တတ်မြောက်လာတာဖြစ်ပါတယ်။ ဒီ‘မြင်အား’၊ ‘ကြားအား’
တွေဖြစ်အောင် ဘယ်သူက ထောက်ပံ့ပေးနေတာလဲဆိုတော့ ‘နာနက္ခ
ကိုက ကံစွမ်းအား’ က ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒီသဘောတွေ
အဟုတ်တကယ်ရှိခြုံ အဟုတ်တကယ် အလုပ်တွေ လုပ်နေပါတယ်။ ဒီ
ပညာများကို မတတ်ရင် ဒီလို့ စဉ်းစားဖို့ ဆင်ခြင်ဖို့ မလွှယ်ပါ။ ဒီပညာ
တွေကို သမ္မာသမ္မာမ္မာကသာ သင်ပေးနေတာပါ။ ဒီ ပညာမျိုးကို အခြား
တဗ္ဗာသို့လို့တွေမှာလည်း သင်ယူလို့ မရနိုင်ပါ။

ခန္ဓာဝါးပါးရှိရင် ခန္ဓာဝါးပါးက အမြတမ်း ကာယကံ၊ ဝစီကံ၊ မနောကံတွေ လုပ်နေပါတယ်။ ဒီလို ကံတွေ လုပ်နေရင်း ဒီကံတွေက ‘နာနက္ခဏီက’ အဆောက်အအုံထဲကို ‘ကံစွမ်းအား’တွေ သွင်းပေးနေပါတယ်။

ဒီ ကံစွမ်းအားတွေကလည်း ဒီရူပက္ခနာကြီး ရှင်ဖူး ကျွန်းမာဖိုကို ပြန်ပြီး လုပ်ပေးနေပါတယ်။ ‘မြင်သိစိတ်’၊ ‘ကြားသိစိတ်’၊ ‘အတွေသိစိတ်’၊ ‘အနဲ့သိစိတ်’၊ ‘အရသာသိစိတ်’တွေကို သိတဲ့ ‘စိတ်’ အသစ်အသစ် ထွက်ပေါ်လာအောင် ဒီ အနကာကံက လုပ်ပေးနေခြင်း ဖြစ်ပါတယ်။

ရှုပ်အသစ် ဖြစ်လာအောင်လည်း ‘အနကာကံ’ကပဲ လုပ်ပေးနေပါတယ်။ အဲဒီလို ‘သဘာဝတရားတွေ’ လှည့်ပတ်ပြီး အလုပ်တွေ လုပ်နေပါတယ်။ ‘လည်’နေတာကို မြင်ဖိုလိုပါတယ်။

ဘာတွေ လည်နေတာလဲဆိုရင် ‘ကံ’တွေက အသစ်ဝင်လာလိုက် ဒီကံတွေကပဲ ‘ရှုပ်ခန္ဓာ’ကို ထောက်ပံ့လိုက် ‘နာမ်ခန္ဓာ’ကို ထောက်ပံ့လိုက်နဲ့ ‘လည်’နေပါတယ်။

အဲဒီလို ‘လည်’တဲ့သဘာဝါးပါး ပါဋ္ဌလို ‘ဝင့်လို’ ခေါ်ပါတယ်။ စက်ကြီးလည်သလို လည်နေပါတယ်။

သဘာဝတရားတွေက စက်ကြီးလည်သလို ‘လည်’ နေပါတယ်။ စက်များဟာ ‘စွမ်းအား’ရှိမှ လည်နိုင်ပါတယ်။ အဲဒီ ‘စွမ်းအား’တွေနဲ့ အလုပ်လုပ်လို လူတို့လုပ်တဲ့ စက်တွေက ‘လည်’နေတာ ဖြစ်ပါတယ်။

ဒီအတိုင်းပါပဲ ဒီခန္ဓာဝါးပါး စက်ကြီးကလည်း အလုပ်လုပ်နေပါတယ်။ ခန္ဓာဝါးပါးစက်ကြီး အလုပ်လုပ်ဖို့အတွက် ရှုပ်ခန္ဓာကထူတ်တဲ့

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

စွမ်းအားတွေ ရှိပါတယ်။ အဲဒါကို ‘ရှုပ်စွမ်းအား’လို့ ခေါ်ပါတယ်။ ‘နာမ် ခန္ဓာ’က ထုတ်တဲ့ စွမ်းအားတွေကို ‘နာမ်စွမ်းအား’လို့ ခေါ်ပါတယ်။ အဲဒီအားတွေအပြင် ရှုပ်နာမ် (၂)ပါးတို့ ပူးတွဲပြီး အလုပ်တွေလုပ်နေပါတယ်။ သူကို ‘ကမ္မ’လို့ ခေါ်ပါတယ်။ ‘ကမ္မ’တွေ လုပ်တိုင်း ထွက်ပေါ်လာတဲ့ ‘ကံစွမ်းအား’တွေ ရှိပါတယ်။ အဲဒီ‘အား’တွေဟာ တကယ်အဟုတ်ရှိပြီး တကယ် အလုပ်လုပ်နေပါတယ်ဆုံးတာကို ဉာဏ်နဲ့ ဆင်ခြင်နိုင်ဖို့လို့အပ်ပါတယ်။

ခန္ဓာဝါးပါး = ရှုပ်ကွဲခန္ဓာတစ်ပါး + နာမကွဲခန္ဓာလေးပါး
‘ရှုပ်စွမ်းအား’၊ ‘နာမ်စွမ်းအား’၊ ရှုပ်နာမ် (၂)ပါးတို့ ပူးပေါင်းပြီး အလုပ်လုပ်တဲ့ ‘ကံစွမ်းအား’ဆုံးတဲ့ ဒီ‘စွမ်းအား’တွေဟာ ခန္ဓာဝါးပါးမှာ အဟုတ်တကယ် ရှိနေကြပါတယ်။

ခန္ဓာဝါးပါးရှိတိုင်း ကံစွမ်းအားတွေက ထွက်နေပါတယ်။ ကံစွမ်းအားတွေ ရှိလို့လည်း ရုပ်ခန္ဓာက ရှင်သနနေပါတယ်။ ကျော်းမာရေပါတယ်။ နာမ်ခန္ဓာကလည်း ‘မြင်စိတ်’ဖြစ်တယ်။ ‘ကြားစိတ်’ဖြစ်ပါတယ်။ ပြီးတော့ ‘အတွေစိတ်’၊ ‘အရသာစိတ်’၊ ‘အနဲ့စိတ်’တွေ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီကံစွမ်းအားတွေကို အသုံးပြုနေတာဖြစ်ပါတယ်။ ကံစွမ်းအား အသစ်အသစ်တွေကလည်း ဝင်နေပါတယ်။ အဲဒီလို့ ‘လည်’နေတဲ့စက်ကြီး ဖြစ်ပါတယ်။ ဒီလို့ စက်ကြီးလည်နေတာကိုပဲ ‘ဝုံ’လို့ ခေါ်ပါတယ်။

အဲဒီလို့ ‘လည်’နေတဲ့ ‘ဝုံ’သဘောမှာ သူအပိုင်းနဲ့ သူကဏ္ဍ ခွဲပြီးတော့ ‘ဝုံ’တွေရဲ့ လည်ပုံလည်နည်းကို လေ့လာကြပါမယ်။ ဒီ ခန္ဓာဝါးပါးနဲ့ ‘နာနက္ခကိုက’ ကံအဆောက်အအုံကြီး ရှိနေတာကိုတော့ မြင်နေ

ပါပြီ။ အခု ပြောသမျှသော အသံလှိုင်းတွေကို နားထောင်နေသူ ပုဂ္ဂိုလ်
တိုင်း 'ကြား'ပါတယ်။ ကြားတယ်ဆိုတာဟာ ကြားသောအလုပ်ကို လုပ်
ဆောင်ခြင်းဖြစ်ပါတယ်။ 'ကြားသောအလုပ်'ကိုလုပ်မှ 'ကြားတာ'ပါ။ မိမိရဲ့
နားကို အသံလှိုင်းလေးတွေက လာရှိက်ပါတယ်။ 'နားအကြည်'ကို လာ
ရှိက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ သဘာဝတရား အမှန်ပါပဲ။

အသံလှိုင်းလေးတွေ နားအကြည်ကိုရှိက်တိုင်း 'ကြားစိတ်' ဖြစ်
ပါတယ်။ ရှိက်တာက 'အသံလှိုင်း' ခံယူတာက 'နားအကြည်' ဖြစ်ပေါ်လာ
တာက 'ကြားစိတ်'ပါ။ ဒီသဘာဝတွေကို သေသေချာချာ စဉ်းစားကြည့်ပါ
မယ်။ အသံလှိုင်းဟာ 'ရှုပ်ဓာတ်'ပါ။ နားကြည်ကလည်း 'ရှုပ်ဓာတ်'ပါ။
'ကြားစိတ်'ကလေး ဖြစ်လာတဲ့အချိန်ဟာ 'အသံလှိုင်း'နဲ့ 'နားအကြည်'တို့
ထိသောအချိန် ဖြစ်ပါတယ်။

'ကြားစိတ်'ဖြစ်ရင် 'ဖြစ်ချိန်'ရှိတယ်။ ကြားစိတ်ကလေး ဖြစ်တဲ့
'နေရာ'ရှိတယ်။ ဒီကြားစိတ်ဟာ 'နားအကြည်'မှာ ဖြစ်ပါတယ်။ ဒီတော့
စိတ်တစ်ခုဖြစ်ရင် 'ဖြစ်သောအချိန်'၊ 'ဖြစ်ရာနေရာ' ရှိရပါတယ်။ ဖြစ်ရာ
နေရာက 'အကြည်ရှင်'၊ ဖြစ်တဲ့အချိန်က 'အချုပ် အကြည်ရှင်'တို့ ထိတဲ့
အချိန်။

သို့သော် အကြည်ရှင်လေးပေါ်မှာ 'ကြားစိတ်'ကလေးက ရပ်
တည်နေပါတယ်။ ဒါတင်မက ကြားစိတ်ဟာ ကြားခြင်းကိစ္စဆောင်ရွက်ရန်
'မြှုရာ' သဘာဝလည်း ရှိရပါသေးတယ်။ မြှုရာသဘာဝဟာ 'အသံလှိုင်း'
ဖြစ်ပါတယ်။ အသံလှိုင်းဆိုတာဟာ 'သွှေ့ရှုံး' ဖြစ်ပါတယ်။ သွှေ့ရှုံးဆိုသော
'အသံအာရုံ' ပေါ်မှာ ဒီ 'ကြားစိတ်'ကလေးက မြှုရပါတယ်။ ဒီ ကြားစိတ်ရဲ့

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

‘တည်ရာ’ကတော့ ‘နားအကြည်’ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဖြစ်တာလဲ ဆိုရင် ‘အသံလှိုင်း’နဲ့ ‘နားအကြည်’တို့ ထိသောအချိန်မှာ ဖြစ်ပါတယ်။ အဲဒါဟာ ကြားစိတ်နဲ့ပတ်သက်၍ သို့ရမယ့် အခြေခံအချက်တွေ ဖြစ်ပါတယ်။

ကြားစိတ်ဟာ နာမ်ဓာတ်ပါ။ အသံလှိုင်းက ရုပ်ဓာတ်ပါ။ နားအကြည်က ရုပ်ဓာတ် ဖြစ်ကြပါတယ်။ ကြားစိတ်နဲ့ ရုပ်ဓာတ် (၂)ပါးတို့ ဆက်သွယ်ပုံမှု-

နားအကြည်ပေါ်မှာ ကြားစိတ်က ရပ်တည်တယ်။ အသံလှိုင်းသဒ္ဓိရုပ်ပေါ်မှာ မို့တယ်။ ‘မို့ခြင်း’နဲ့ ‘ရပ်တည်ခြင်း’ အလုပ်ကိုသာ ရုပ်ဓာတ် (၂)ပါးက ထောက်ပုံပေးပါတယ်။ ဒါဟာ ရုပ်တရား (၂)ပါးက လုပ်ပေးနေတာ ဖြစ်ပါတယ်။

နာမ်ဓာတ်ဖြစ်သော ကြားစိတ်ကလေးကို ‘ကံစွမ်းအား’က ပြုလုပ်ပေးပါတယ်။ စိတ်အသစ်ဖြစ်အောင် ဆောင်ရွက်ပေးတဲ့ ‘နာကကံစွမ်းအား’က ပြုလုပ်ပေးတာပါ။

အခုကိစ္စက ‘ကြားကိစ္စ’ ကြားသောအလုပ် ဖြစ်ပါတယ်။ ကြားအလုပ်ကို ပိုင်းဝန်းလုပ်ဆောင်ကြပါတယ်။

အသံလှိုင်း ပါတယ်။ နားအကြည်ရုပ် ပါတယ်။ အသံလှိုင်းဖြစ်သော ရုပ်တရားနဲ့ နားအကြည်ရုပ်တို့ ထိသောအချိန်ကလေးမှာ ‘ကြားစိတ်’ ဖြစ်ပါတယ်။ အဲဒီ ‘ကြားစိတ်’မှာ ဖြစ်သော အချိန်လည်း ရှိတယ်။ ဖြစ်တဲ့နေရာဟာ နားအကြည်မှာ ဖြစ်ပါတယ်။ နားအကြည်မှာ ဖြစ်တယ် ဆိုတဲ့သဘောက နားအကြည်ပေါ်မှာ ရပ်တည်တာပါ။ အသံလှိုင်းခေါ်တဲ့

‘သန္တရှု’ပေါ်မှာ မြှုတယ်။ ‘မြှုရာ’၊ ‘တည်ရာ’အဖြစ်နဲ့ ရုပ်တရား (၂)ပါးက အထောက်အပဲ ပေးပါတယ်။

နေက ‘ကံစွမ်းအား’ကြောင့် ‘နာမ်ဓရတ်’ဖြစ်သော ‘ကြားစိတ်’ ကလေး ဖြစ်ပေါ်လာရပါတယ်။ ဒီလို ‘နေကကံစွမ်းအား’လေး အထောက် အပဲပေးမှ ကြားစိတ်က ဖြစ်နိုင်ပါတယ်။ အဲဒီအချက်ကို သေသေချာချာ စဉ်းစားကြည့်ပါမယ်။

‘အသံလှိုင်း’ဖြစ်အောင် စက်နဲ့လုပ်လိုရပါတယ်။ အသံလှိုင်း ဖြစ် ပေမဲ့လို ‘ကြားစိတ်’ဖြစ်လာအောင်တော့ စက်နဲ့လုပ်လိုမရပါ။ အဲဒီအချက် ကို ကွဲပြားအောင် ကြည့်ပါ။

‘ကြားစိတ်’ကလေး ဖြစ်အောင်တော့ ‘ကံစွမ်းအား’ကသာ လုပ် နိုင်ပါတယ်။ သူကို ‘နေက ကံစွမ်းအား’လို့ ခေါ်ပါတယ်။

ကြားစိတ်ဟာ အကျိုးပိပါကပါ။ ‘က’က အကြောင်းပါ။ ‘အ ကြောင်း’ဖြစ်သော ‘က’က လုပ်ပေးလိုက်လို့ အကျိုးဖြစ်သော ‘ဝိပါက’ ဖြစ်ပေါ်ရပါတယ်။ ဒီ‘အဆက်ကလေး’ကို သေချာသိအောင် လုပ်ရပါ မယ်။

‘ကမ္မ’နဲ့ ‘ဝိပါက’တို့ ဆက်နေတာပါ။ ‘ဝိပါက’ဆိုတာက မြင်စိတ်၊ ကြားစိတ် ဖြစ်ပါတယ်။ ရေးပြတာတွေကို မြင်နေတာဟာ ‘ဝိပါက’ဖြစ်ပါ တယ်။ ‘ဝိပါက’ဆိုတဲ့ အလုပ်တွေကို လုပ်နေတော့ ဒီစက်က လည်နေပါ တယ်။ အခုပြောနေတဲ့ အသံလှိုင်းတွေက ‘နား’ကိုလာရှိက်တော့ ‘ကြား စိတ်’ ဖြစ်ပါတယ်။ ဒါဟာ စက်ကြီး လည်နေတာပါ။ ကက်ဆက်ကို ဖွဲ့ လိုက်ရင် စက်လည်တော့ ‘အသံ’တွေ ထွက်ပါတယ်။ စက်က ‘အသံထွက်

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

အောင်'တော့ လုပ်တတ်တယ်။ ကြားတဲ့စိတ် ဖြစ်အောင်တော့ မလုပ်နိုင်ပါ။ ကြားတဲ့စိတ် ဖြစ်တာဟာ 'ကံစွမ်းအား' ကြောင့် ဖြစ်ရပါတယ်။

ကံစွမ်းအားရယ်၊ ရုပ်စွမ်းအားရယ်၊ နာမ်စွမ်းအားရယ် ပူးပေါင်းပြီး လည်အောင် လှည့်ပေးနေတာ ဖြစ်ပါတယ်။ ဒီလို့ လှည့်ပေးနေတာကို 'ဝှုံ'လို့ ခေါ်ပါတယ်။

ဒီ'ဝှုံ'ဟာ အကျိုးဝိပါကတွေ ထွက်အောင် လုပ်ပေးပါတယ်။ ဒါကြောင့်မို့ 'ဝိပါကဝဋ်'လို့လည်း ခေါ်ပါတယ်။ အဲဒါကို မြန်မာတို့ရဲ့ အသံထွက်နဲ့ ပြောလိုက်တော့ 'ဝိပါကဝဋ်'လို့ ဖြစ်လာပါတယ်။

ဒီလို့ အကျိုးစက်ကြီး လည်အောင် လုပ်ပေးနေတဲ့အထဲမှာ အခုလို့ စကားပြောတာတွေကို ကြားနေတာသည်လည်း 'ဝိပါကဝဋ်'လည်း နေတာပါ။ 'မြင်'တာတွေကလည်း 'ဝိပါကဝဋ်' လည်နေတာပါ။ ကိုယ် ခန္ဓာနဲ့ကြမ်းပြင်နဲ့ ထိရင်လည်း ထိလို့ သိတဲ့စိတ်တွေ ဖြစ်နေတာဟာလည်း 'ဝိပါကဝဋ်' လည်နေတာပါပဲ။

အစာနဲ့ လျှောနဲ့ထိလို့ အရသာတွေ ပေါ်လာတာ၊ အနဲ့နဲ့ နှာခေါင်းထိလို့ 'အနဲ့စိတ်'ပေါ်နေတာတွေဟာလည်း 'ဝိပါကဝဋ်' လည်နေတာ ဖြစ်ပါတယ်။

ဒီစက်ကြီးဟာ အလွန်လည်းကြီးပြီး လုပ်ငန်းတွေလည်း အလွန် များပါတယ်။ 'ဝိပါကဝဋ်'ဆိုတဲ့ စကားလုံးကိုပဲ အမို့ပွာယ်အကျယ် သိနိုင်ဖို့ သင်ယူနေကြရပါတယ်။

အမှန်တော့ ဒီ'ဝိပါကဝဋ်'ဟာ မိမိရဲ့ခန္ဓာမှာ လည်နေတာဖြစ်ပါတယ်။ စဉ်ဆက်မပြတ် လည်နေရပါတယ်။ 'ဝိပါကဝဋ်' လည်နေလို့

ကြားသိစိတ်၊ မြင်သိစိတ်၊ အနဲ့သိစိတ်၊ အတွေ့သိစိတ်၊ အရသာသိစိတ်
တွေ ဖြစ်ပါတယ်။

ရုပ်ခန္ဓာရဲ့အား၊ နာမ်ခန္ဓာရဲ့အား၊ ကံစွမ်းအား ဒီအားသုံးခဲ့
အဟုတ်တကယ် အလုပ်လုပ်မှ ဒီစက်က လည်ပါတယ်။ ဒါကြောင့် ဝိပါက
စက် လည်နိုင်ရန် အားသုံးမျိုး ပါရပါတယ်။

ရုပ်အား၊ နာမ်အား၊ ကံအားတွေပဲ ဖြစ်ပါတယ်။ ရုပ်အားဆိုတာ
အကြည်ရုပ်တွေရဲ့ အားတွေပါ။ စကျိုအကြည်၊ သောတအကြည် အစ
ရှိသော ရုပ်အားတွေ ဖြစ်ပါတယ်။

နာမ်အားဆိုတာက သိတဲ့သဘော၊ မှတ်တဲ့သဘော၊ ခံစားတဲ့သ
ဘော၊ အားထုတ်တဲ့သဘောတွေ ဖြစ်ပါတယ်။

အခု သီးသီးခြားခြား ပြောလိုက်တော့ မြင်ကိစ္စကို ဆောင်ရွက်
သော မြင်စိတ် ‘စကျိုပိညာက်’၊ ကြားကိစ္စကို ဆောင်ရွက်သော ‘သောတ
ပိညာက်’၊ အတွေ့ကိုဆောင်ရွက်သော ‘ကာယပိညာက်’၊ အနဲ့ကို ဆောင်
ရွက်သော ‘ယာနပိညာက်’၊ အရသာကိုဆောင်ရွက်သော ‘ဒိုာဝိညာက်’
တို့ ဖြစ်ကြပါတယ်။ အဲဒါတွေအားလုံးဟာ ‘နာမ်စွမ်းအား’တွေပဲ ဖြစ်ပါ
တယ်။

ဒီနာမ်စွမ်းအားတွေ ထွက်ပေါ်လာဖို့အတွက် တကယ်အထောက်
အပံ့ပေးတာက ‘နာနက္ခဏီက ကမ္မအဆောက်အအုံ’ကြီးထဲက တစ်ခု
သောစွမ်းအားဖြစ်တဲ့ ‘နေကက စွမ်းအား’ပဲ ဖြစ်ပါတယ်။

ဒါတွေဟာ ကျွန်ုတ်တို့ရဲ့ ‘ဘဝ’ ဖြစ်ပါတယ်။ အခုနေကြတဲ့
ဘဝဟာ ဒါတွေနဲ့ပဲ နေနေကြပါတယ်။ ‘ဘဝအဓိပ္ပာယ’ကို သိဖို့ဆိုတာ

ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေ့အောင်)

ဒါတွေကိုသိမှ သိနိုင်ပါမယ်။ ဒါဟာ အကျိုးစက်လည်ခြင်း။ အကျိုးစက် ဆိုတာဟာ ‘ဝိပါကဝဋ်’လည်ခြင်း ဖြစ်ပါတယ်။ ဒီသဘာဝတွေ မိမိမှာ ဖြစ်နေတာဟာ အမှန်ပါပဲ။

အဲဒါကိုသိလာမှ မိမိရဲ့အဖြစ်မှန်ကို သိပါတယ်။ ဘဝ၏အဖြစ်မှန် ကိုလည်း သိပါတယ်။ အဲဒီလို သိပါမှ ဘုရားရှင်ထွန်ပြသော ဓမ္မအဓိပ္ပာယ် ကို သိပါမယ်။ အနှစ်ချုပ်လိုက်ရင် မြင်တာတွေ၊ ကြားတာတွေ၊ အနဲ့တွေ၊ အရသာတွေအားလုံးကို ငယ်ငယ်က ငါမြင်တယ်၊ ငါကြားတယ်၊ ငါ အရသာရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ ဒီပညာတွေကို မသင်ဖူးခဲ့ခြင်းကြောင့် ငါမြင်တယ်၊ ငါကြားတယ်လိုပဲ မှတ်ခဲ့ပါတယ်။ သဘာဝအလုပ်တွေ လုပ်တာကို အခုလို ပိုင်းပိုင်းခြားခြားသိလာတော့ အကျိုးစက်ကြီး လည်နေတာကို သဘောပေါက်လာပါတယ်။ ဒီစက်ကြီးက မြင်စိတ်ဖြစ်အောင်၊ ကြားစိတ်ဖြစ်အောင်၊ အတွေစိတ်ဖြစ်အောင်၊ အနဲ့စိတ်ဖြစ်အောင်၊ အရသာစိတ်ဖြစ်အောင် လျဉ်ပေးနေပါတယ်။ ဒီအကျိုးစက်ကြီးကို ‘ဝိပါကဝဋ်’လို့ ခေါ်ပါတယ်။

ဒီဝိပါကဝဋ် လည်ဖို့အတွက် ရှုပ်စွမ်းအားလည်း ပါရတယ်။ နာမ်စွမ်းအားလည်း ပါရတယ်။ ကံစွမ်းအားလည်း ပါရတယ်။

ဒီသဘာဝတွေကို နားလည်အောင် စဉ်းစားပါမှ ‘ငါ’၊ ‘ငါ’လို့ စွဲနေတဲ့ ‘အတွေဒို့ပါဒါန်’ကို လျှော့နိုင်မှာဖြစ်ပါတယ်။

အမိကရည်ရွယ်ချက်က ‘ငါ’၊ ‘ငါ’လို့ စွဲနေတဲ့ အတွေဒို့ပါဒါန်ကို လျှော့နိုင်ဖို့ ဒီပညာတွေကို သင်ပေးနေတာ ဖြစ်ပါတယ်။ သဘာဝတရားတွေလုပ်နေတာကို အဟုတ်သိလာတဲ့အခါကျတော့ ဘာမှမသိတဲ့ ‘ငါ’

က ဝင်ပြီးတော့ မစွဲက်ဖက်နှင့်ပါ။

ငါက ‘မသိတာ’နဲ့ တွဲနေပါတယ်။ ‘မသိတာ’ကို ‘အဝိဇ္ဇာ’လို့ ခေါ်ပါတယ်။ ‘အဝိဇ္ဇာ’က ‘ငါနဲ့တွဲပြီး အလုပ်လုပ်ပါတယ်။ အခုသင်တဲ့ ပညာတွေက ‘ဝိဇ္ဇာဉာဏ်’တွေ ဖြစ်ပါတယ်။

‘ဝိဇ္ဇာဉာဏ်’အားတွေ တိုးလာသမျှ ‘အဝိဇ္ဇာ’က လျော့သွားရပါတယ်။

‘အဝိဇ္ဇာ’အားလျော့သလောက် ‘အတ္ထအစွဲ’ကလည်း လျော့ပါတယ်။

ဒီပညာတွေကို ‘သမ္မာသမ္မာစွဲ’ သင်ပေးလို့သာ သိရပါတယ်။ ဒါကြောင့် ‘သမ္မာသမ္မာစွဲ’၏ ‘ဂုဏ်တော်’၊ ‘ကျေးဇူးတော်’တို့ကို နှုလုံးသွင်းဖို့လိုအပ်ပါတယ်။ ဒါမှာသာ ‘ကုသလစွမ်းအား’တွေ တိုးလာပါမယ်။ ဒီ ‘နာနက္ခတိက’ အဆောက်အအုံကြီးထဲမှာ ကုသလကမ္မာစွမ်းအားတွေ တိုးပါမယ်။

အခု ပစ္စပန်ဘဝကနေပြီး နောက်ဘဝအဆက်ဆက် ကုသိုလ်တရားတွေပွားပြီးတော့ ဘုရားညွှန်ပြတဲ့ ပြီမ်းချမ်းရာအစစ်ဖြစ်သော ‘သန္တသုခဲ’ကို ရအောင်ရောက်အောင် ကြိုးစားနိုင်ကြပါစေ။

သာဓာ သာဓာ သာဓာ။